



၃၀ လေ့ကျင့်ခန်း - ၁

ဥပမာ



$$၁၀ + ၉ = ၁၉$$

$$၁ + ၉ = ၁၉$$

ပို၍ငယ်သော ကိန်းကို ၂ပိုင်းခွဲပါ။





၁၀ ဖြစ်ဖို့ ၁ နဲ့ ၂ လိုတယ်။

ဒါကြောင့် ၇ ကို ၂ နဲ့ ၅ ခွဲမယ်။


၁ နဲ့ ၂ ပေါင်းတော့ ၁၀ ရတယ်။

၁၀ နဲ့ ၅ ဆိုတော့ ၁၅ ပေါ့။

ပေါင်းပါ။



$$၆ + ၆ =$$



$$၁ + ၅ =$$

